

အတွဲ 17

Dekalb ကောင်တီ ခရိုင်ကျောင်း မိသားစုများသို့၊ မင်္ဂလာပါ။

ကျွန်ုပ်တို့၏ ပညာသင်ဆရာကျောင်းသားများသို့ သင်၏ ထားရှိသော ကတိကဝတ်နှင့် စူးစိုက်နှစ်မြှုပ်မှုများအတွက် ကျေးဇူးတင်ရှိပါသည်။ ယမန်နေ့ကဆိုလျှင် ခရိုင်ကျောင်းနှင့်အတူ ကျွန်ုပ် ရက် 100 ရှိနေခဲ့ပြီဖြစ်ပြီး DeKalb ကော်တီခရိုင်ကျောင်းအတွက် ကြီးကြပ်သူဌာနမှူးအဖြစ် ဂုဏ်ယူပါသည်။ လွန်ခဲ့သောလအနည်းငယ်များအတွင်း၌ အတွင်းပိုင်းရှိ ကျွန်ုပ်တို့၏ ချစ်ခင်လှစွာသော အသိုင်းအဝိုင်းအကြောင်းများနှင့် ခရိုင်တစ်ဝန်းလုံးတွင် ကမ္ဘာတစ်ဝန်းလုံး၌ ရောဂါကပ်ဆိုက်မှုကလေးများကို ဦးဆောင်မှုနှင့် လမ်းပြမှုပြုခဲ့သည့် အပြင်ပိုင်းရှိ ပါဝင်ဆောင်ရွက်သူများအားလုံးတို့၏ အကြောင်းများကို လေ့လာသင်ယူရန် နှိမ့်ချမှုများစွာဖြင့် ဉာဏ်အလင်းများရရှိခဲ့ပါသည်။

ကျွန်ုပ်တို့အသိုင်းအဝိုင်း လေ့လာသူများအတွက် ပညာရေး ထူးချွန် အောင်မြင်စေရန် နှိုးဆွပေးသည့် DCSD ၏ ရူပါရုံအပေါ် တည်ဆောက်ထား သော ကျွန်ုပ်တို့၏ သတ်မှတ် အားသာချက်များနှင့် အခွင့်အလမ်းများကို မျှဝေရန် မျှော်လင့်ပါသည်။ သို့မှသာလျှင် လှပမှုများစွာဖြင့် ထွေပြားသော အသိုင်းအဝိုင်းများအားလုံးအထဲရှိ လှပပြီး တောက်ပသော ကျွန်ုပ်တို့၏ ပညာသင်ဆရာကျောင်းသားများသည် မိမိတို့၏ အစွမ်းပကားသို့ ပြည့်စုံစွာ ဆွတ်ခူးရရှိနိုင်ရန် Dekalb ကောင်တီ ခရိုင်ကျောင်း ဘွဲ့ရကျောင်းသားများ အတွက် ကျွန်ုပ်တို့၏ ရူပါရုံကို ဖြည့်စွက်ပေးနိုင်မည်ဖြစ်ပါသည်။

ဤရပ်ရွာထဲတွင် ကျွန်ုပ်အား တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ပေးသည်မကဘဲ အံ့ဩဖွယ်ချန်ပီယံများနှင့် ကျွန်ုပ်တို့အား လှုံ့ဆော်မှု၊ အောင်မြင်မှု နှင့် သာလွန်ထူးကဲမှု အတိုင်း ရှေ့ဆက်ပြီး ဆက်လက်ချီတက်သွားစေသော အစွမ်းထက်သည့် ဤခရိုင်မှ သာတူညီမျှသူရဲကောင်းများ တို့နှင့်အတူ အလုပ်လုပ်ဆောင်ရန် အခွင့်ပေးသည့်အတွက် DCSD အား များစွာကျေးဇူးတင်ပါသည်။ နောက်ထပ်သော အချက်အလက်များ [ရယူရန်ကြီးကြပ်သူဌာနမှူး၏ ကော်နာ \(Superintendent's Corner\) တွင်](#) ကျေးဇူးပြု၍ လည်ပတ်ကြည့်ရှုပါ။

လှုံ့ဆော်ရန် အောင်မြင်ရန် သာလွန်ထူးကဲရန်

#100DaysStrong

"ဒီရပ်ရွာထဲမှာ ကျွန်ုပ်အား တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ပေးသည်မကဘဲ အံ့ဩဖွယ်ချန်ပီယံများနှင့် နီးကပ်စွာဆက်သွယ်မှုရှိသူရဲကောင်းတွေ နှင့်အတူ အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့အတွက် DCSD ကို များစွာ ကျေးဇူးတင်ပါတယ်။"

Mrs. Cheryl Watson-Harris
ကြီးကြပ်သူဌာနမှူး

သင် သိရှိခဲ့ပြီးသည့်အတိုင်း ပြန်သွားရန် ရည်ရွယ်ချက် ဖောက်ပုံစံအား အောက်တိုဘာလ 9 ရက်နေ့က

ဖြန့်ဝေပေးခဲ့သည့်နောက် နောက်ဆုံးသတ်မှတ်ရက်ကို နိုဝင်ဘာလ 30 ရက်၊ 2020 ခုနှစ် သို့ တိုးချဲ့သတ်မှတ်ပေးခဲ့သည်။ ဤဖောင်ပုံစံကို ဖြည့်စွက်ခြင်းအားဖြင့် မိဘများ/အုပ်ထိန်းသူများသည် မိမိတို့ ကလေးတစ်ဦးစီအတွက် ဦးစားပေးနှစ်သက်သော ရွေးချယ်မှုကို မိမိတို့ ရွေးချယ်မှုပြုလုပ်နိုင်ပါသည်။ မိသားစုများအနေဖြင့် နှစ်မျိုးစပ် မော်ဒယ်သို့ ပြန်လည်သင်ကြားမှုပြုလိုသည် သို့မဟုတ် အဝေးသင်/ဝေးကွာရာမှ လေ့လာသင်ကြားမှု မော်ဒယ် ၌သာ ဆက်လက်တည်ရှိလိုသည် နှင့်ပတ်သက်သည့်ကြောင်း အချက်အလက်အား ရယူစုဆောင်းရန်အတွက် ကျွန်ုပ်တို့ကျောင်းမှ ပြန်သွားရန် ရည်ရွယ်ချက် ဖောက်ပုံစံမှ ပြည့်စုံသော အချက်အလက်များကို အသုံးပြုပါသည်။

နှစ်မျိုးစပ် လေ့လာသင်ကြားမှု (မျက်နှာချင်းဆိုင်ဖြင့် နှင့် အဝေးသင်/ဝေးကွာရာမှ လေ့လာသင်ကြားမှု အား ပေါင်းစပ်ခြင်း -

- နှစ်မျိုးစပ် လေ့လာသင်ကြားမှုသည် မိမိတို့၏ ကလေးများကို မျက်နှာချင်းဆိုင်ဖြင့် လေ့လာသင်ကြားမှု၊ ကျောင်းတွင်း ပတ်ဝန်းကျင်ထဲတွင် အဝေးသင်/ဝေးကွာရာမှ လေ့လာသင်ကြားမှုဖြင့် ရောနှောသည့် လေ့လာသင်ယူမှုသို့ ပြန်လည်ပို့ဆောင်ရန် သက်သောင့်သက်သာရှိသော မိသားစုများအတွက် ဒီဇိုင်းပြုလုပ်ထားသည်။

အဝေးသင်/ဝေးကွာရာမှ လေ့လာသင်ကြားမှု မော်ဒယ် -

- အဝေးသင်/ဝေးကွာရာမှ လေ့လာသင်ကြားမှု မော်ဒယ်ကို မိမိတို့၏ ကလေးများအား ဤအချိန်၌ မျက်နှာချင်းဆိုင်နည်းလမ်းလေ့လာခြင်းဖြင့် ကျောင်းသို့ပြန်သွားစေရန် သက်သောင့်သက်သာမှု မရှိသော မိသားစုများ အတွက် ဒီဇိုင်းပြုလုပ်ထားသည်။ ကျောင်းသားများသည် ကျောင်းမှ စီစဉ်ပေးသည့် နည်းပညာဖြင့် အဝေးမှနေ လေ့လာသင်ကြားခြင်းနည်းလမ်းကို ဆက်လက် လေ့လာသွားမည်ဖြစ်ပါသည်။

သင့်ကလေးရောက်ရှိလာသည့်အခါ ဘေးကင်းလုံခြုံသောပတ်ဝန်းကျင် တစ်ခုဖြစ်ကြောင်း သေချာစေရန် နှင့် ဝေးကွာရာမှ သင်ကြားပို့ချမှုအား ဆက်လက်ပြုလုပ်ရန်အတွက် လုံလောက်ပြည့်စုံစွာ ပြင်ဆင်မှုပြုရန် ကျွန်ုပ်တို့ပျော်ရွှင်စွာ မျှော်လင့်ပါသည်။ တက်ရောက်ကြသော ကလေးအယောက်တိုင်းစီ အတွက် ဆန်းစစ်လေ့လာချက် ဖောင်ပုံစံကို မိဘများအားလုံး တင်သွင်းရန် ကျွန်ုပ်တို့ လိုအပ်ပါသည်။

အကယ်၍ သင့်ကလေးအတွက် ပြန်လည်ဖြေကြားသည့် ဆန်းစစ်လေ့လာချက်ကို ကျွန်ုပ်တို့ မရရှိခဲ့ပါက သင့်ကလေးသည် နှစ်မျိုးစပ် လေ့လာသင်ကြားမှုသို့ ပြန်သွားသည်ဟု ကျွန်ုပ်တို့ ယူဆမည်ဖြစ်ပါသည်။ ဆန်းစစ်လေ့လာချက် ဖောင်ပုံစံသည် လာမည့် နိုဝင်ဘာလ 30 ရက်၊ 2020 ခုနှစ် တွင် ပိတ်သွားမည်ဖြစ်ပါသည်။ ဆန်းစစ်လေ့လာချက်ပြုလုပ်ရန် ကျေးဇူးပြု၍ ဤနေရာတွင် နှိပ်ပါ - https://dekalb.co1.qualtrics.com/jfe/form/SV_c07CQFP10BWfwuF



ပြန်သွားရန် ရည်ရွယ်ချက် ဖောက်ပုံစံ
အောက်တိုဘာလ 9 ရက် - နိုဝင်ဘာလ 30 ရက်၊ 2020
တိုးချဲ့ထားသည်



COVID-19 နောက်ဆုံးရသတင်းအချက်အလက်များ

အသိုင်းအဝိုင်းအတွင်း ကူးစက်ပျံ့နှံ့မှုအဆင့်များမှာ Georgia ပြည်သူ့ကျန်းမာရေး ဌာန (Georgia Department of Public Health (GDPH)) ၏ တွက်ချက်မှုအရ နှစ်ပတ်တာအတွင်း၌ နေထိုင်သူ 100,000 လျှင် ကူးစက်မှု 100 စုံအမှတ်၏ "မျှမျှသော ပျံ့နှံ့မှု" အထက်သို့ ဆက်လက် မြင့်တက်နေပါသည်။ DeKalb ကောင်တီ အတွက် ယမန်နေ့အထိ GDPH မှ တင်ပြထားသည့် အရေအတွက်မှာ 270 ဖြစ်သည်။ DeKalb ကောင်တီ အတွင်း၌ ကူးစက်ပျံ့နှံ့မှုအဆင့်များနှင့်ပတ်သက်သည့် နောက်ဆုံးရ အချက်အလက်များသိရှိရန်အတွက် ကျေးဇူးပြု၍ - <https://dph.georgia.gov/covid-19-daily-status-report> တွင် ဆက်လက်ပြီး ဝင်ရောက်ကြည့်ရှုပါ။ ဤအရေအတွက် မြင့်တက်မှုသည် အလွန်စိုးရိမ်ဖွယ်ရာအဖြစ် တည်ရှိနေ ဆဲဖြစ်ကာ ခရိုင်မှ ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်များနှင့် အရေးကြီး ချက်များကို ရောဂါထိန်းချုပ်ရေး နှင့် တားဆီးရေး စင်တာ (CDC) အရ ဆက်လက်ဝေမျှသွားမည်ဖြစ်ပါသည်။ ထိုမှတ်ချက်အတွက် ဆရာများနှင့် တီးဝိုင်းကျောင်းသားများမှ ကူးစက်ပျံ့နှံ့မှုကာလအတွင်း၌ အန္တရာယ်ကင်းစွာ နေထိုင်ရန် မြှင့်တင်ရေးပြုလုပ်သော တေးဂီတဦးစီးဌာန [Wave Them Bows](#) တွင် ကျေးဇူးပြု၍ ကြည့်ရှုပါ။

CDC အရ နှာခေါင်းစည်း တပ်ဆင်ခြင်း၏ အရေးကြီးသော အချက်အလက်များဖြစ်ပါသည် -

အခြားသူများအနီးအနား၌ ရှိနေသည့်အခါ သင့် ပါးစပ်နှင့် နှာခေါင်းကို ဖုံးကာပါ

- သင် မဖျားမနာပါသော်လည်း COVID-19 အား အခြားသူများသို့ သင် ကူးစက်မှုဖြစ်စေနိုင်ပါသည်။
- နှာခေါင်းစည်း၏ ဆိုလိုရင်းမှာ သင်၌ ကူးစက်မှုဖြစ်ခဲ့သော် အခြားသူများသို့ ကူးစက်ပျံ့နှံ့မှု မဖြစ်စေရန် ကာကွယ်ခြင်း ဖြစ်ပါသည်။
- လူတိုင်းက အများပြည်သူများရှိရာနေရာများ နှင့် သင်၏အိမ်ထောင်မိသားစု ထဲတွင် နေထိုင်သူ မဟုတ်သော

အခြားသူများအနီးအနားတွင် ရှိနေသည့်အခါ၊ အထူးသဖြင့် အခြားသူမှ လူမှုရေး အလှမ်းဝေးကွာနေခြင်း ပြုလုပ်ရန် အခက်အခဲဖြစ်သည့်အခါတွင် နှာခေါင်းစည်း တပ်ဆင်သင့်ပါသည်။

- အသက် 2 နှစ်အောက် ကလေးငယ်များ၊ အသက်ရှူ အခက်အခဲဖြစ်သူ မည်သူမဆို သို့မဟုတ် သတိလစ်ခြင်း၊ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် တစ်နည်းအားဖြင့် ကူညီမှုမပါဘဲ နှာခေါင်းစည်းအား ဖယ်ရှားရန် မစွမ်းဆောင်နိုင်သူ တို့သည် နှာခေါင်းစည်း မတပ်ဆင်သင့်ပါ။
- ကျန်းမာရေးစောင့်ရှောက်သူ အလုပ်သမားများအတွက် ရည်ရွယ်သတ်မှတ်ထားသည့် နှာခေါင်းစည်းအား အသုံး မပြုပါနှင့်။ လောလောဆယ်တွင် ခွဲစိတ်မှုဆိုင်ရာ နှာခေါင်းစည်းများနှင့် N95 အသက်ရှူကိရိယာများသည် ကျန်းမာရေးစောင့်ရှောက်သူ အလုပ်သမားများ နှင့် ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ အတွက် လျာထားသင့်ပါသည်။
- သင်ကိုယ်တိုင်နှင့် အခြားသူများအကြားတွင် 6 ပေ အကွာအဝေး၌ ဆက်လက်ခြားနေပါ။ နှာခေါင်းစည်းသည် လူမှုရေး ဝေးကွာလှမ်းမှုအတွက် အစားထိုးခြင်း မဟုတ်ပါ။



လူမည်းတို့၏ ဘဝ အရေးပါမှု လှုပ်ရှားဆောင်ရွက်မှု အပတ်စဉ် 2020

ခရိုင်အတွင်း လူမည်းတို့၏ ဘဝ အရေးပါမှု လှုပ်ရှားဆောင်ရွက်မှု အပတ်စဉ် 2020 သည် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဟောပြောသူများဖြစ်သော DeKalb ကောင်တီ မှ Sheriff Melody Maddox အပါအဝင် Stewart Foundation မှ Hank Stewart ၊ Georgia ပြည်နယ်တက္ကသိုလ်မှ Dr. Thomas McBryde ၊ Dr. Ghody Muhammad နှင့် ကျောင်းပညာရေးမှ Dr. Haggen တို့၏ ထောက်ခံအားပေးမှုနှင့် အစွမ်းထက်သော တင်ပြမှုများအတွက် ကျွန်ုပ် အမှန်တကယ် ကျေးဇူးတင်ရှိပါသည်။ ဤလှုပ်ရှားဖွယ်ကောင်းသော ရက်သတ္တပတ်ကို လွှဲချော်သွားသည့် ကျောင်းသားများနှင့် မိသားစုများအတွက် မကြာမှီတွင် ဝေမျှရန် ကျွန်ုပ်တို့၌ ဗီဒီယို ရှိပါသည်။ ကျေးဇူးပြု၍ YouTube ပေါ်ရှိ @dekalschools တွင် လည်ပတ်ကြည့်ရှုပါ။

BLM ရက်သတ္တပတ်ကာလအတွင်း၌ လူမှုရေးဆိုင်ရာ မမျှတမှုအကြောင်းနှင့် ကမ္ဘာနှင့် မိမိတို့၏ အသိုင်းအဝိုင်းများအား မည်ကဲ့သို့ အကျိုးသက်ရောက်မှု ဖြစ်သည့်အကြောင်းအား မိမိတို့ အဆင်သင့်နှင့် စဉ်းစဉ်းစားစားဖြင့် ပြောဆိုသည့် အလွန်ထူးချွန်ထက်မြက်သော ပညာသင်ဆရာကျောင်းသား များအား ကျွန်ုပ် အလွန်အံ့အားသင့်မိပါသည်။ ကမ္ဘာကြီးစည်းလုံးညီညွတ်မှုရှိစေရန်အတွက် ကျွန်ုပ်တို့၏ကျောင်းသားများမှ အမွေအနှစ်တစ်ခုဖန်တီးရန်အစီအစဉ်နှင့် မိမိတို့၏ ကတိသစ္စာစကားများကို ကြားရခြင်းအတွက် ကျွန်ုပ်

ပျော်ရွှင်ပါသည်။ အောင်မြင်သော BLM ရက်သတ္တပတ်ဖြစ်ရန် ကြိုးစားလုပ်ဆောင်ပေးခဲ့သည့် DCSD ပညာရေး ဘုတ်အဖွဲ့ နှင့် ခရိုင်ခေါင်းဆောင်များအား ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ လှပသော ထွေပြားသည့် ပညာသင်ဆရာကျောင်းသားများအား စွမ်းရည်မြှင့်တင်ရန် ဤလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ရန် ကျွန်ုပ်တို့ပ မျှော်လင့်ပါသည်။ [My Brother's Keeper](#) အရောင်အသွေးကြောင့် တွေ့ကြုံရသည့် စွဲမြဲသော အခွင့်အလမ်း ကွာဟချက်များကို ဖြေရှင်းပေးရန် ယောက်ျားလေးများနှင့် လူငယ်များအား မိမိတို့အစွမ်းပကားသို့ ပြည့်ဝစွာ ရောက်ရှိကြောင်းသေချာမှုရှိစေအောင် မိမိတို့၏ အမျိုးသားရေး စဉ်းဆောင်ရွက်လှုပ်ရှားမှု နှင့်ပတ်သက်ပြီး နောက်ထပ်သော အချက်အလက်များကို ကျေးဇူးပြု၍ ဆက်လက် စောင့်မျှော်သွားပါ။ DCSD ၏ ရည်မှန်းချက်ပန်းတိုင်မှာ DCSD ကျောင်း 137 ကျောင်းများ၌ အခန်းကြီးများကို ထူထောင်ရန်ဖြစ်ပါသည်။

အသိုင်းအဝိုင်း ထိတွေ့ချိတ်ဆက်မှု

ယခုအပတ် မြို့တော်ခန်းမသို့ တက်ရောက်လာကြသော ကျွန်ုပ်တို့၏ သက်ဆိုင်သူပါဝင်ဆောင်ရွက်သူများ ဖြစ်သော ဗဟိုရုံး၊ ဘတ်စကားမောင်းသူများ နှင့် ကျောင်းအခြေပြု အလုပ်သမားများ တို့အား ကျေးဇူးတင်ပါသည်။ ဤစကားဝိုင်းများသည် ကျောင်းပြန်လည်ဖွင့်လှစ်ရန် နှင့် လုံခြုံစွာ လုပ်ဆောင်ရန် ပြင်ဆင်မှုများတွင် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။

ယခုအပတ်တွင် အံ့သြဖွယ်သော ကျွန်ုပ်တို့၏ မိသားစုများနှင့် မိဘများအား ဂုဏ်ပြုခဲ့ပြီး ပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ နည်းပညာဆိုင်ရာဖြင့် အချက်အလက်အပိုင်းနှင့်အတူ ဒီဂျစ်တယ် အရင်းအမြစ်များ၊ ရောင်းချသူများ နှင့် နောက်ထပ်သော အရာများကို [နည်းပညာဆိုင်ရာဖြင့် မိဘနှင့် မိသားစု ညီလာခံအစည်းအဝေးပွဲ၌ စီစဉ်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။](#) တက်ရောက်ပါဝင်သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ ပညာသင်ဆရာကျောင်းသားများအား ပံ့ပိုးကူညီရန် ကျွန်ုပ်တို့၏ မိသားစုများ အားပေးမှုက ထိပ်တန်း ဦးစားပေးချက်ဖြစ်ကြောင်း သိရှိစေလိုပါသည်။ နည်းပညာဆိုင်ရာဖြင့် မိဘနှင့် မိသားစု စွမ်းရည်မြှင့်တင်ရေး ညီလာခံ နှင့်ပတ်သက်ပြီး နောက်ထပ်သော အချက်အလက်များ သိရှိရန်အတွက် ကျေးဇူးပြု၍ အောက်တွင်ကြည့်ရှုပါ။

နောက်ဆုံးအနေဖြင့် ခရိုင်သည် တိုးတက်မှုရှိသောခရစ်ဒစ် စံနှုန်းကို ရရှိကြောင်း နှင့် ဤသို့ဖြစ်လာရန် စူးစိုက်နှစ်မြှုပ်မှုဖြင့်နှင့် ကြိုးပမ်းမှုများဖြင့် ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ကျွန်ုပ်တို့ တန်ဖိုးထားကြောင်း အားရဝမ်းမြောက်စွာ ဝေမျှလိုက်ပါသည်။ ကျွန်ုပ်တို့၏ သတင်းကောင်းများကို ဖတ်ရှုရန် ဤနေရာတွင် လည်ပတ်ကြည့်ရှုပါ - [DCSD သည် Moody's Investors Services ထံမှ တိုးတက်မှုရှိသော စံနှုန်းသတ်မှတ်ချက်ကို လက်ခံရရှိပါသည်။](#)

ဆောင်းဦးအားလပ်ရက်ဖြစ်စေဖို့ DCSD မိသားစုအတွက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ထို့ပြင် ကျောင်းပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်သော နောက်ဆုံးရသတင်းအချက်အလက်များအား ကြည့်ရှုရန် ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ် <https://www.dekalbschoolsga.org/school-reopening/> သို့ ဆက်လက် ဝင်ရောက်ကြည့်ရှုပေးပါ။

သင်၏ #1 အားပေးသူ

Cheryl Watson-Harris